



ကုမ္ပဏီအုပ်စု၏ ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုများ နောက်ဆုံးအခြေအနေအား ထုတ်ပြန်ခြင်း

ဖတ်(စ်)မြန်မာအင်ဗက်(စ်)မန့်(စ်) ကုမ္ပဏီလီမိတက် (“ကုမ္ပဏီ” နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီခွဲများ စုပေါင်း၍ “ကုမ္ပဏီ အုပ်စု”) ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီအုပ်စု၏ ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်အားရည်ညွှန်း၍ ဆက်လက်ထုတ်ပြန်ခြင်း ဖြစ်ပါသည်။ ယင်းကြေငြာချက်များ၏ နောက်ဆက်တွဲအဖြစ် ယခု ကြေငြာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုကြေငြာချက်ပါ စကားရပ်များသည် ယခင်ကြေငြာချက်ပါ စကားရပ်များအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ပါသည်။

စင်္ကာပူစတော့အိတ်ချိန်း (SGX) ၏ Catalist Board စာရင်းဝင်ကုမ္ပဏီဖြစ်သော SHC သည် Target Company ဖြစ်သော MM Myanmar Pte. Ltd. အား ဝယ်ယူခြင်းနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သာမန်ထက်ထူးကဲသောအထွေထွေအစည်းအဝေး (“SHC EGM”) ၌ အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်အတည်ပြုချက်ကို ရယူမည် ဖြစ်သည်။ ၎င်းကိစ္စနှင့် ပတ်သတ်၍လည်း SGX ၏ Catalist Board တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် SHC မှ အသိပေးကြေညာပြီး ဖြစ်သည်။ ယင်း အသိပေးကြေညာချက်နှင့် SHC EGM အစည်းအဝေး အသိပေးကြေညာချက်များကို SGX ၏ ဝက်ဘ်ဆိုက်ဖြစ်သော <http://www.sgx.com> တွင် ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။

Memories Group

MM Myanmar Pte. Ltd. သည် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် (Target Businesses) များကို ပိုင်ဆိုင်ထား သည်။ ဤကြေညာချက် ထုတ်ပြန်ချိန်တွင် FMI ကုမ္ပဏီသည် MM Myanmar Pte. Ltd. ၏ အစုရှယ်ယာ ၁၅.၈% ပိုင်ဆိုင်ထားပါသည်။ အထက်အပိုဒ်ပါ SHC မှ MM Myanmar Pte. Ltd. ကို ဝယ်ယူခြင်းကိစ္စရပ်ကို SHC EGM တွင် ၎င်း၏အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရယူပြီးမှ အထမြောက်မည်ဖြစ်ပါသည်။ အတည်ပြုချက်ရယူပြီးနောက် ဝယ်ယူမှုအတွက် SHC မှ FMI ကုမ္ပဏီသို့ ၎င်း၏ သာမန်အစုရှယ်ယာ ၄၁,၉၄၇,၄၂၆ အား ထုတ်ဝေပြီး ပေးချေရမည်ဖြစ်ပါသည်။ ဤသို့ပေးချေခြင်းဖြင့် FMI ကုမ္ပဏီအနေနှင့် SHC အား ၁၃.၆% ပိုင်ဆိုင်သွားမည် ဖြစ်သည်။ ထို့အပြင် SHC ၏ အစုရှယ်ယာရှင်များ နှင့် အခြားသက်ဆိုင်ရာများ၏ အတည်ပြုချက်များ ရယူပြီးပါက SHC ကို “Memories Group Limited” အဖြစ် အမည်ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်သည်။

Memories Group ၏ အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသည့် စီမံခန့်ခွဲရေးအဖွဲ့

Memories Group ကို ခရီးသွားလုပ်ငန်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော အရည်အချင်းပြည့်ဝသည့် စီမံခန့်ခွဲရေးအဖွဲ့က ဦးဆောင်သွားမည် ဖြစ်ပါသည်။

Memories Group ၏ Executive Chairman အဖြစ် FMI ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးသိမ်းဝေ အားလည်းကောင်း၊ FMI ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးထွန်းထွန်းအား Non-Executive Director အဖြစ် လည်းကောင်း ဒါရိုက်တာအဖွဲ့တွင် ခန့်အပ်သွားမည် ဖြစ်ပါသည်။

ထို့အပြင် Mr. Michel Novatin အား အမှုဆောင်ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် (Executive Director and Chief Executive Officer) အဖြစ် ခန့်အပ်သွားမည်ဖြစ်ပါသည်။ သူသည် ခရီးသွားလုပ်ငန်း၌ ဝါရင့်အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်ပြီး Shaza Hotels၊ the Kempinski Hotels နှင့် Monte Carlo မြို့ရှိ Soci  t   des Bains de Mer စသည့်

ကမ္ဘာ့နာမည်ကြီး ထိပ်တန်းဟိုတယ်များအပါအဝင် အဆင့်မြင့် ဟိုတယ်များ၏ စီမံအုပ်ချုပ်မှုပိုင်း၌ နှစ်ပေါင်း(၄၀) ကျော်ကြာ စီမံခန့်ခွဲလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

ထိုနောက် Mr. Jean-Michel Romon အား လုပ်ငန်းဆိုင်ရာအမှုဆောင်အရာရှိချုပ် (Chief Operating Officer) အဖြစ် ခန့်အပ်သွားမည် ဖြစ်ပါသည်။ သူသည် ဧည့်ဝန်ဆောင်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင် နှစ်ပေါင်း (၂၀)ကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ သူသည် ယခင်က "Hpa-An Lodge" ဟိုတယ်လုပ်ငန်းနှင့် "Asia Holidays" ခရီးသွားလုပ်ငန်းများတွင် လည်း အဓိကစီမံ အုပ်ချုပ်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

Memories ၏ စီးပွားရေးလုပ်ငန်းများ

Memories Group မှ ဆောင်ရွက်သွားမည့်လုပ်ငန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- (၁) ပုဂံမြို့နှင့် အင်းလေးကန်ဒေသတို့၌ "Balloons over Bagan" အမည်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော မိုးယုံဘောလုံးလုပ်ငန်း။
- (၂) Pun Hlaing Estate (လှိုင်သာယာ) မြို့နယ်ရှိ တည်ဆောက်ဆဲ Pun Hlaing Lodge ဟိုတယ်စီမံကိန်း လုပ်ငန်း။
- (၃) ညောင်ဦးမြို့၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆိုပြုထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း။
- (၄) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ "Hpa-An Lodge" အမည်ဖြင့် ဆောင်ရွက်လျက်ရှိသော ဟိုတယ် လုပ်ငန်း။
- (၅) Asia Holidays အမည်ဖြင့် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း နှင့် ခရီးသွားဒေသ ဝန်ဆောင်မှု လုပ်ငန်းများ။

အရေးကြီးရက်စွဲများ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ကျင်းပမည့် SHC EGM အစည်းအဝေး၌ အဆိုပြုထားသော ဆုံးဖြတ်ချက်များ အားလုံးကို အတည်ပြုချက် ရရှိပါက၊ ရှယ်ယာရောင်းဝယ်မှုကိစ္စရပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ပြီးစီးရန် လျာထားရာ လိုအပ်သော လုပ်ငန်းစဉ်များအတွက် ခန့်မှန်းထားသော အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

SHC EGM အစည်းအဝေး ကျင်းပပြုလုပ်မည့်ရက်	၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်
ရှယ်ယာရောင်းဝယ်မှု ပြီးစီးမည့်ခန့်မှန်းရက်	၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်
ရှယ်ယာအရောင်းအဝယ် စတင်ရပ်ဆိုင်းထားမည့် ရက် ¹	၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်
SHC ရှယ်ယာများအား ပြည်သူများဝယ်ယူနိုင်ရန်အတွက် ရှယ်ယာအရောင်းအဝယ် ပြန်စမည်ရက်	၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်

အထက်ဖော်ပြပါရက်စွဲများသည် "ခန့်မှန်းချက်" များသာဖြစ်ပြီး အပြောင်းအလဲရှိနိုင်သည်ကို အစုရှယ်ယာရှင်များ အနေဖြင့် သတိပြုသင့်ကြောင်း အသိပေးအပ်ပါသည်။

¹ SHC ၏ ရှယ်ယာရောင်းဝယ်ခြင်းကို ရှယ်ယာအရောင်းအဝယ် ပြီးစီးသည့်ရက်မှစ၍ ရပ်ဆိုင်းထားမည်ဟု မျှော်မှန်းရပြီး ထိုသို့ရပ်ဆိုင်းထားခြင်းကို Catalyst Rules နှင့်အညီ စာရင်းဝင်ရန် လိုအပ်သည့် စည်းကမ်းချက်များအရ အများပြည်သူပိုင်ဆိုင်ပါဝင်သည့် ရှယ်ယာအချိုးပြည့်မီသည့် အချိန်ကာလအထိ ကြာမည်ဖြစ်ပါသည်။

ဂရုပြုရန် ဖော်ပြချက်

FMI ကုမ္ပဏီ အနေဖြင့် အစုရှယ်ယာရှင်များသို့ အကြံပြုလိုသည်မှာ အထက်ပါကိစ္စရပ်ကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဖြစ်၍ တထစ်ချ အောင်မြင်မည် သို့မဟုတ် နောက်ထပ်အပြောင်းအလဲ ရှိမည်မဟုတ်ဟု မယူဆရန် အသိပေးလိုပါသည်။ ဤကိစ္စရပ် ပြီးမြောက်အောင်မြင်ရန် MM Myanmar Pte Ltd ၏ လက်ရှိ အစုရှယ်ယာရှင် ဖြစ်သော FMI ကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်နေသော တာဝန်ဝတ္တရားများ အပါအဝင် ကုမ္ပဏီမှ သဘောတူ ထားသော အာမခံချက်များ နှင့် ဆောင်ရွက်ရန် အချက်အလက်များ အပေါ်တွင် မူတည်ပါသည်။

သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များအနေဖြင့် FMI ကုမ္ပဏီ အစုရှယ်ယာများအား ရောင်းဝယ်ရာတွင် သတိပြု ဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။ အစုရှယ်ယာရှင်များအနေဖြင့် ဤထုတ်ပြန်ချက် နှင့် ဆက်စပ်ထုတ်ပြန်သည့် ကြေညာချက်အား လည်းကောင်း၊ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သတ်၍ FMI ကုမ္ပဏီမှ ဆက်လက်ထုတ်ပြန်မည့် ကြေညာချက်များအား လည်းကောင်း ဂရုပြုဖတ်ရှုကြပါရန်လည်း အကြံပြုအပ်ပါသည်။ အကယ်၍ အဆိုပါထုတ်ပြန်ချက်များအရ FMI ကုမ္ပဏီ၏ အစုရှယ်ယာအပေါ် အကျိုးသက်ရောက်မှုအား သုံးသပ်လိုပါက ကျွမ်းကျင်သော အကြံပေး ပုဂ္ဂိုလ်များ နှင့် ဆွေးနွေးတိုင်ပင်ပါရန် အကြံပြုပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဒါရိုက်တာအဖွဲ့၏အမိန့်အရ

ထွန်းထွန်း
အမှုဆောင်ဒါရိုက်တာ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်။

FIRST MYANMAR INVESTMENT CO., LTD.
YSX Code 00001
The Campus
1 Office Park, Rain Tree Drive
Pun Hlaing Estate, Hlaing Thayar Township
Yangon 11401, Myanmar
Tel: (01) 3687766
www.fmi.com.mm